

၂၄နှစ်ကျော်အလုပ်လုပ်ကိုင်သောကုမ္ပဏီကို၂၀၂၆ မတ်လတွင်နှုတ်ထွက်၍၊ ဧပြီလကုန်တွင် နိုင်ငံပြန်ရန်စီစဉ်ထားပါသည်။နေထိုင်ခွင့်သည် လစာမှ ဖြတ်တောက်ခံနေရသော်လည်း၊ အလုပ်ထွက်ပြီးနောက်တွင် ဘယ်လိုဖြစ်မလဲ။


လစာမှ住民税 (နေထိုင်သူအခွန်) ဖြတ်တောက်ခံနေရသူတစ်ဦးသည် ကုမ္ပဏီမှ အလုပ်ထွက်မည်ဆိုပါက၊ အောက်ဖော်ပြပါနည်းလမ်းများထဲမှ တစ်ခုခုဖြင့် အခွန်ပေးဆောင်နိုင်ပါသည်။အခွန်ပေးဆောင်နည်းလမ်းများအကြောင်းကို ကုမ္ပဏီနှင့် ဆွေးနွေးပါ။

1. **ပုံမှန်ကောက်ခံမှု။** Ⅱ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်ချုပ်ရေးမှ ပေးပို့သော အခွန်ပေးဆောင်စာ (納付書) ကို အသုံးပြုပြီး၊ ဘဏ်၊ ကွန်မီနီ၊ အင်တာနက် စသည်ဖြင့် အသုံးပြုကာ မပေးဆောင်ရသေးသော 住民税(နေထိုင်သူအခွန်) ကို ကိုယ်တိုင်ပေးဆောင်ရသည်။ (*ပေးဆောင်နည်းလမ်းများသည် တိုင်းဒေသကြီးအလိုက် ကွဲပြားနိုင်သည်။)
2. **တစ်ကြိမ်တည်းကောက်ခံမှု** Ⅱ မပေးဆောင်ရသေးသော နေထိုင်သူအခွန်အားလုံးကို လစာ သို့မဟုတ် အလုပ်ထွက်ခ (退職金) မှ ဖြတ်တောက်ကာ၊ ကုမ္ပဏီက မြို့နယ်၊ မြို့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ ပေးဆောင်သည်။

နေထိုင်သူအခွန် သည်၊ ဇန်နဝါရီလ ၁ရက်နေ့အချိန်တွင် ဂျပန်တွင် နေရပ်လိပ်စာရှိပြီး၊ ရှေ့နှစ်က သတ်မှတ်ထားသောပမာဏအထက် လစာစသည်ဖြင့် ဝင်ငွေ ရရှိသူဖြစ်ပါက၊ နိုင်ငံခြားသားဖြစ်စေ၊ နေထိုင်သော မြို့နယ်၊ မြို့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံသို့ အခွန်ပေးဆောင်ရန် တာဝန်ရှိပါသည်။ဇန်နဝါရီလ ၂ရက်နေ့မှစ၍ ဂျပန်မှ နိုင်ငံပြန်သွားသောအခါတွင်လည်း ပေးဆောင်ရမည်ဖြစ်သည်။

၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ဂျပန်တွင်နေရပ်လိပ်စာရှိ၍ ၂၀၂၅ခုနှစ်တွင် သတ်မှတ်ထားသောပမာဏအထက်ဝင်ငွေရှိသောကြောင့် **နိုင်ငံသို့ပြန်ရောက်ပြီးနောက်လည်း နေထိုင်ခွင့်ပေးဆောင်ရန်လိုအပ်ပါသည်။**

၂၀၂၅ ခုနှစ်နေထိုင်သူအခွန်ပေးချေလွှာကို ၂၀၂၆ ခုနှစ် ဇွန်လ ဝန်းကျင်တွင် သက်ဆိုင်ရာ မြို့နယ်၊မြို့၊ ကျေးရွာအုပ်ချုပ်ရေးမှပေးပို့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သင်သည် ဂျပန်နိုင်ငံမှ ထွက်ခွာသွားပါက ငွေပေးချေလွှာကို လက်ခံရရှိပြီး သင့်အခွန်ကို ကိုယ်တိုင်ပေးဆောင်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်ဂျပန်မှထွက်ခွာခြင်းမပြုမီ၊ **သင့်ကိုယ်စား အခွန်လုပ်ထုံးလုပ်နည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဂျပန်နိုင်ငံတွင် နေထိုင်သူတစ်ဦးကို သင်၏ "အခွန်စီမံခန့်ခွဲသူ" အဖြစ် ခန့်အပ်ပြီး ဤအကြောင်းကို သင့်မြို့၊ မြို့နယ်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးရုံးသို့ကြိုတင်အသိပေးစာ တင်သွင်းရန်လိုအပ်ပါသည်။** အသိပေးစာတင်သွင်းနည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်ချုပ်ရေးရုံးသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။



သတိထားရမည့်အချက်

- သတ်မှတ်ရက်မတိုင်မီ အခွန်ကို မပေးဆောင်ပါက၊ သင်ပေးဆောင်ရမည့် အခွန်ပမာဏ အပြင် နောက်ကျကြေးပေးဆောင်ရမည်ဖြစ်ပါသည်။
- အကယ်၍ သင်သည် သင်၏နေထိုင်မှုအခွန်ကို ပေးဆောင်ခြင်းမပြုပါက၊ နေထိုင်ခွင့် သက်တမ်းတိုးရန် လျှောက်ထားမှု၊ နေထိုင်မှုအခြေအနေပြောင်းလဲခြင်း သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခြင်းများကို ခွင့်ပြုမည်မဟုတ်ပါ။
- အကယ်၍ ဇွန်လနောက်ပိုင်းတွင် ဂျပန်နိုင်ငံမှထွက်ခွာမည်ဖြစ်ပြီးဂျပန်နိုင်ငံမှ မထွက်ခွာမီတွင် နေထိုင်သူအခွန်ကို အပြည့်အဝပေးဆောင်နိုင်လျှင် အခွန်စီမံခန့်ခွဲသူကို ခန့်ထားရန် မလိုအပ်ပါ။



ကိုးကားများ

နေထိုင်ခွင့်ဆောင်ကြပါစို့!
(ဟော့ကိုင်ဒိုးနိုင်ငံခြားသားဆွေးနွေးစင်တာ)

ဘာသာ။ ဂျပန်၊အင်္ဂလိပ်၊စပိန်၊တရုတ်(အတိုရေး၊ ရှေးရိုးရေး)၊ကိုရီးယား၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ထိုင်း၊ ယူကရိန်း



နေထိုင်ခွင့်ဆောင်ဖို့မမေ့ရန်!
(ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန)

ဘာသာ။ Ⅱ ဂျပန်၊အင်္ဂလိပ်၊တရုတ်၊ဗီယက်နမ်၊ ပေါ်တူဂီ။

